

ကိုယ်ရေးအချက်အလက်

အမည်

ကျား/မ

☐ ကျား

☐ မ

အလုပ်အကိုင်

အသက်

☐ ၁၈ - ၂၅ နှစ်

☐ ၂၆ - ၃၅ နှစ်

☐ ၃၆ - ၄၅ နှစ်

☐ ၄၆ - ၆၀ နှစ်

ဆက်သွယ်ရန်အသေးစိတ်

အိမ်ထောင်မရှိ

အိမ်ထောင်ရှိ

လူငယ်မိဘ

အရွယ်ရောက်သော ကလေးများနှင့် အတူနေသောမိဘ

အငြိမ်းစားယူခံနီး (သို့) အငြိမ်းစား

ငွေကြေး ရည်မှန်းချက်များ

- ဦးစားပေးအဆင့်သတ်မှတ်ချက်
- (၁) အမြင့်ဆုံး
 - (၂) အမြင့်
 - (၃) အလယ်အလတ်
 - (၄) အနိမ့်
 - (၅) အနိမ့်ဆုံး

ဘဝအတွက် ကာကွယ် စောင့်ရှောက်ခြင်း

ကျန်းမာရေးစောင့်ရှောက်မှု စုဆောင်းငွေများ

ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ခြင်း

အငြိမ်းစား စီမံကိန်း


ကလေးများ၏ ပညာရေးစုဆောင်းငွေ

မြေးများအတွက် ငွေကြေးစုဆောင်းမှု

LIFE PRO DUO

(Dai-ichi Life Pro with Dai-ichi Guard as rider attachment)


အသက် (၃၀)နှစ်အရွယ်ရှိ ဦးအေးသည် အာမခံထားငွေ ကျပ်သိန်း ၁၅၀ ဖြင့် (၁၂) သက်တမ်းရှိ Dai-ichi Life Pro အာမခံပေါ်လစီကို ဝယ်ယူပြီး Dai-ichi Guard ကိုလည်း ထပ်တိုးအကျုံးခံစားခွင့် အာမခံပေါ်လစီအဖြစ် အတူတကွဝယ်ယူပါသည်။ သူသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၁,၁၀၀,၁၀၀ ကို Dai-ichi Life Pro အတွက် လည်းကောင်း၊ ကျပ် ၆၃,၆၀၀ ကို Dai-ichi Guard ထပ်တိုးအာမခံပေါ်လစီ အတွက်လည်းကောင်း ပေးသွင်းရပါသည်။



LIFE PRO

(Dai-ichi Life Pro)

အသက် (၃၀)နှစ်အရွယ်ရှိ ဦးအေးသည် အာမခံထားငွေ ကျပ်သိန်း ၁၅၀ ဖြင့် (၁၂) သက်တမ်းရှိ Dai-ichi Life Pro အာမခံပေါ်လစီကို ဝယ်ယူပါသည်။ သူသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၁,၁၀၀,၁၀၀ ကို ပေးသွင်းပါသည်။



ABOUT US

Dai-ichi Life Insurance Myanmar Ltd., သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂၃)နှစ်ကျော်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံမှ ထိပ်တန်းအသက်အာမခံ ကုမ္ပဏီ Dai-ichi Life Group ရဲ့ မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုပေးရန် ဖွင့်လှစ်ထားသော ကုမ္ပဏီခွဲ တစ်ခုဖြစ်ပါတယ်။

Dai-ichi Life Group သည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း (၉)နိုင်ငံမှ Customer များနှင့် ၎င်းတို့၏ မိသားစု ဝင်တွေကို အသက်အာမခံ ဝန်ဆောင်မှုတွေနဲ့ အနာဂတ်အတွက် အာမခံချက်ရှိတဲ့ ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိစေတဲ့ ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။

၂၀၁၉

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိသည်။

၂၀၁၅

အမေရိကန်နိုင်ငံ Protective Life Corporation သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။

၂၀၁၀

Dai-ichi Life Group သည် Tokyo Stock Exchange တွင် စတင်စာရင်းဝင်ခဲ့သည်။

၂၀၀၈

ဩစတြေးလျနိုင်ငံ Tower Australia Group Limited (ယခု TAL) ၏ ရှယ်ယာများကိုဝယ်ယူခဲ့သည်။

၂၀၀၇

Star Union Dai-ichi Life ကုမ္ပဏီကို အိန္ဒိယနိုင်ငံတွင် ထူထောင်သည်။

၁၉၃၂

Dai-ichi Life Group သည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး Life Insurance ကုမ္ပဏီ ဖြစ်လာသည်။

၂၀၂၂

နယူးဇီလန်နိုင်ငံ Partners Group Holdings Limited သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။

၂၀၁၉

Dai-ichi Life Cambodia ကို စတင် ဖွင့်လှစ်သည်။

၂၀၁၃

အင်ဒိုနီးရှားနိုင်ငံ Panin Life (ယခု Panin Dai-ichi Insurance) ၏ ရှယ်ယာများကိုဝယ်ယူခဲ့သည်။

၂၀၀၇

Dai-ichi Life Vietnam သည် Dai-ichi Life Group ၏ လက်အောက်ရှိ ကုမ္ပဏီဖြစ်လာသည်။

၁၉၇၅

Dai-ichi Life Group ၏ ပထမဆုံး ပြည်ပ ရုံးခွဲကို အမေရိကန်နိုင်ငံ၌ ဖွင့်လှစ်ခဲ့

၁၉၀၂

ဂျပန်နိုင်ငံ၏ ပထမဆုံးသော Mutual Life Insurance Company ဖြစ်တဲ့ Dai ichi Mutual Life Insurance Company ကို Mr. Tsuneta Yano မှ စတင်တည်ထောင်ခဲ့သည်။

Dai-ichi Life
ထာဝရသင်နှင့်အတူ

Dai-ichi Life Pro

အာမခံ၏ အဓိကအချက်များ

အာမခံ ဝယ်ယူသူ၏ အသက်အပိုင်းအခြား	အသက် ၁၈ - ၅၉ နှစ်
အာမခံ ပေါ်လစီ သက်တမ်း	၆ နှစ် မှ ၁၅ နှစ်အထိ
ပရီမီယံ သက်တမ်း	၆ နှစ် မှ ၁၅ နှစ်အထိ
အာမခံထားပမာဏ	ငွေကျပ် သိန်း ၅၀
ရှင်သန်ခြင်းအကျိုးခံစားခွင့်	အာမခံထားငွေ၏ ၃% ကို ၃နှစ် တစ်ကြိမ် အကျိုးခံစားခွင့် ရရှိစေခြင်း

အာမခံ၏ စည်းမျဉ်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါမည်။

DAI-ICHI LIFE PRO ကိုဘာကြောင့် ဝယ်ယူသင့်သလဲ

စိတ်အေးချမ်းသာမှုရခြင်း
သင်ချစ်ခင်ရသူများ အားလုံးကို ငွေကြေးအရ ထောက်ပံ့ကာကွယ်မှုပေးခြင်း

ထိုက်တန်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း
သင့်အနာဂတ် ငွေကြေးစီမံမှုဆိုင်ရာ ရည်မှန်းချက်များအတွက် ကာကွယ်မှု အပြည့်အဝဖြင့် ယုံကြည်စိတ်ချရပြီး အကျိုးရှိစေနိုင်မည့် ငွေကြေးစီမံချက် ဖြစ်ခြင်း


အလွယ်တကူရယူနိုင်ခြင်း
ရိုးရှင်းလွယ်ကူသော စာရင်းသွင်းလုပ်ဆောင်ချက်များဖြင့် သင့်အတွက်ကာကွယ်မှု အပြည့်အဝ ရယူနိုင်ခြင်း

အခွန်သက်သာခွင့်ရရှိနိုင်ခြင်း
ပေးဆောင်ထားသည့်ပရီမီယံများကို မြန်မာနိုင်ငံ၏ အခွန်ဥပဒေနှင့်ကိုက်ညီပါက ဝင်ငွေခွန် သက်သာခွင့်ရရှိနိုင်ခြင်း

ကာကွယ်မှု အပြည့်အဝရှိခြင်း
ပိုမိုကောင်းမွန်သော အာမခံချက်အရည်အသွေးများဖြင့် ကာကွယ်မှု အပြည့်အဝရရှိခြင်း

LIFE PRO MAXIMA (Dai-ichi Life Pro with Dai-ichi Guard & Dai-ichi CI Plus as riders attachment)

အသက် (၃၀)နှစ်အရွယ်ရှိ ဦးအေးသည် အာမခံထားငွေ ကျပ်သိန်း ၁၅၀ ဖြင့် (၁၂) သက်တမ်းရှိ Dai-ichi Life Pro အာမခံပေါ်လစီကို ဝယ်ယူပြီး Dai-ichi Guard နှင့် Dai-ichi CI Plus တို့ကိုလည်း ထပ်တိုးအကျိုးခံစားခွင့် အာမခံပေါ်လစီအဖြစ် အတူတကွဝယ်ယူပါသည်။ သူသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၁,၁၀၀,၁၀၀ ကို Dai-ichi Life Pro အတွက် လည်းကောင်း၊ ကျပ် ၆၃,၆၀၀ ကို Dai-ichi Guard ထပ်တိုးအာမခံပေါ်လစီ အတွက်လည်းကောင်း၊ ကျပ် ၁၄၃,၁၄၃ ကို Dai-ichi CI Plus ထပ်တိုးအာမခံပေါ်လစီ အတွက် လည်းကောင်းပေးသွင်းရပါသည်။



DAI-ICHI LIFE PRO + DAI-ICHI CI PLUS


ပြင်းထန်သောရောဂါ	ကနဦးအဆင့်ရှိ ပြင်းထန်သောရောဂါ အခြေအနေများ	နှောင်းပိုင်းအဆင့်ရှိ ပြင်းထန်သောရောဂါ အခြေအနေများ
ကင်ဆာနှင့် မူလနေရာမှ အခြားသို့ မပြန့်သေးသည့်ကင်ဆာ	- မူလနေရာမှ အခြားသို့မပြန့်ဘဲ ရှိနေသေးသည့် ကင်ဆာ - ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ၏ ကနဦးအဆင့် ကင်ဆာ	ပြင်းထန်သော ကင်ဆာ
နှလုံးရောဂါနှင့် အခြားနှလုံးကုသမှုများ	နှလုံးသွေးကြောချဲ့ ကုသခြင်း	- အတိုင်းအတာ တစ်ခုအထိပြင်းထန်သော ရုတ်တရက် နှလုံးရောဂါ - နှလုံးသွေးကြော လမ်းလွှဲခွဲစိတ်ကုသမှု
လေဖြတ်ခြင်းနှင့် အခြားပင်မ အာရုံကြောစနစ် ခွဲစိတ်ကုသမှုများ	- ဦးနှောက်သွေးကြောဖောင်းခြင်းအတွက် ခွဲစိတ်ကုသခြင်း - ဦးနှောက်အတွင်း သွေးကြောလမ်းလွှဲကုသခြင်း	- လေဖြတ်ခြင်းနှင့်အတူ ထာဝရ အာရုံကြောချို့တဲ့မှု - ဦးနှောက် ခွဲစိတ်ကုသခြင်း
အဆုတ်ပျက်စီးမှု	အဆုတ်အား ခွဲစိတ်ဖယ်ထုတ်ကုသခြင်း	နှောင်းပိုင်းအဆင့်ရှိ အဆုတ်ပျက်စီးမှု
အသည်းပျက်စီးမှု	အသည်းတစ်စိတ်တစ်ပိုင်းအား ခွဲစိတ်ဖယ်ထုတ်ကုသခြင်း	နှောင်းပိုင်းအဆင့်ရှိ အသည်းပျက်စီးမှု

မှတ်ချက်။ စောင့်ဆိုင်းကာလ • ကနဦးအဆင့်ရှိပြင်းထန်ရောဂါဖြစ်ခြင်း - ရက်ပေါင်း (၁၂၀) • နှောင်းပိုင်းအဆင့်ရှိပြင်းထန်ရောဂါဖြစ်ခြင်း - ရက်ပေါင်း (၉၀)

ယခုဖော်ပြပါ ပရီမီယံနှုန်းထားများသည် နောင်အနာဂတ်တွင် Regulator ၏ ခွင့်ပြုချက်ဖြင့် ပြောင်းလဲသတ်မှတ်နိုင်ပါသည်။

LIFE PRO PRIMA (Dai-ichi Life Pro with Dai-ichi CI Plus as rider attachment)

အသက် ၃၀ အရွယ်ရှိ ဦးအေးသည် အာမခံထားငွေ ကျပ်သိန်း ၁၅၀ ဖြင့် (၁၂)နှစ် သက်တမ်းရှိ Dai-ichi Life Pro အာမခံပေါ်လစီကို ဝယ်ယူပြီး Dai-ichi CI Plus Rider ထပ်တိုးအကျိုးခံစားခွင့်အာမခံကို အတူတကွဝယ်ယူပါသည်။ သူသည် နှစ်စဉ် ပရီမီယံကြေးအဖြစ် ကျပ် ၁,၁၀၀,၁၀၀ ကို Dai-ichi Life Pro အတွက်ပေးသွင်းရပြီး သောဆုံးခြင်း (သို့) ထာဝရဥပဒေသန့်စွမ်းဖြစ်ခြင်း၊ ကနဦးနှင့် နှောင်းပိုင်းအဆင့်ရှိ ပြင်းထန်ရောဂါအခြေနေများအတွက် ကျပ် ၁၄၂,၃၄၇ ကို Dai-ichi CI Plus Rider အတွက်ပေးသွင်းပါသည်။



လိုအပ်သောအချက်အလက်များ

ဘဝအတွက် ကာကွယ်စောင့်ရှောက်ခြင်း			
သင့်အပေါ် ငွေကြေးအရ မှီခိုနေသူရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
သင်မတော်တဆ သေဆုံးသွားခဲ့လျှင် သင့်မိသားစုအတွက် လုံလောက်သော ငွေကြေးအကာအကွယ် ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ

ကလေးများ၏ပညာရေးစုဆောင်းငွေ			
မိမိနိုင်ငံတွင်း (သို့) ပြည်ပမှာ ပညာသင်ကြားခြင်းနှင့် ပတ်သက်တဲ့ ကုန်ကျစရိတ်ကို	☐ သတိထားမိ	☐ သတိမထားမိ	☐ မသေချာ
သင်သတိထားမိပါသလား။			
သင့်ကလေး၏ပညာရေးအတွက် သင့်လျော်သောထောက်ပံ့ငွေကို သင်သိပါသလား။	☐ ပြင်ဆင်ပြီး	☐ မပြင်ဆင်မီ	☐ မသေချာ
သင့်ကလေးပညာရေးအတွက် သင့်လျော်သောထောက်ပံ့ငွေ ပြင်ဆင်ပြီးပြီလား။			

အငြိမ်းစားစီမံကိန်း			
အငြိမ်းစားဘဝမှာ သင်လိုအပ်တဲ့ လစဉ်ဝင်ငွေပမာဏကို သင်သိပါသလား။	☐ သိ	☐ မသိ	☐ မသေချာ
ဘယ်လောက်အချိန်ကြာလိုအပ်မလဲ။			
သင်၏တိုင်းပြည်၊ အလုပ်ရှင်နှင့် အခြားအရင်းအမြစ်များမှ လစဉ်ဝင်ငွေမည်မျှ ရရှိနိုင်မည်ကို သင်သိပါသလား။	☐ သိ	☐ မသိ	☐ မသေချာ

ချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်ခြင်း			
သင့်မှာယခုလက်ရှိ ငွေကြေးစုဆောင်းတဲ့ အစီအစဉ် ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
သင်၏ငွေကြေးရည်မှန်းချက် ပြည့်မီရန်အတွက် သင်စုဆောင်းထားသည့် ငွေပမာဏသည် လုံလောက်သည်ဟု သင်ထင်ပါသလား။	☐ ထင်သည်	☐ မထင်	☐ မသေချာ

ကျန်းမာရေးစောင့်ရှောက်မှု စုဆောင်းငွေများ			
သင်နှင့် သင်၏ အိမ်ထောင်ဖက်သည် မကျန်းမာခြင်းအတွက် လုံလောက်သော ဆေးကုသစရိတ် ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ
ဆေးဖက်ဆိုင်ရာ ကုန်ကျစရိတ် (သို့) ခွဲစိတ်ကုသမှုကဲ့သို့သော အရေးပေါ် အသုံးစရိတ်များအတွက် လုံလောက်သောပြင်ဆင်မှု ရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ

ချေးငွေ			
သင့်မှာချေးငွေယူထားမှုရှိပါသလား။ (အိမ်၊ မော်တော်ကား၊ ကိုယ်ပိုင်စီးပွားရေး)	☐ ရှိ	☐ မရှိ	☐ မသေချာ
ထိုချေးငွေနှင့်ပတ်သက်ပြီး အာမခံ ထားရှိပါသလား။	☐ ရှိ	☐ မရှိ	☐ မသေချာ

ယခုလက်ရှိ အသက်အာမခံ အကာအကွယ်

(က) အသက်အာမခံထားသောပမာဏ

(ခ) ပရီမီယံကြေးပမာဏ

☐ ၂-၅ သိန်း ☐ ၅-၁၀ သိန်း ☐ ၁၀-၁၅ သိန်း

☐ ၁၅ သိန်း ☐ အခြား (အသေးစိတ်)